

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(အထခ)-၀၄-၀၆

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁) အရ
သတင်းအချက်အလက်များပေးပို့ရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အမည် -----

မှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ -----(အခွန်ထမ်း/ကုမ္ပဏီ/လုပ်ငန်း) အပေါ် ၂၀ - ၂၀ ဘဏ္ဍာရေးနှစ်အတွက်

အထူးကုန်စည်ခွန်စည်းကြပ်သည့် ကိစ္စနှင့်ပတ်သက်၍ လူကြီးမင်းထံမှ သတင်းအချက်အလက်များကို ရရှိရန် လိုအပ်ပါသဖြင့် $\frac{\text{နံနက်}}{\text{မွန်းလွဲ}}$ -

----- ရက်နေ့

-----နာရီအချိန် သို့မဟုတ် ယင်းကာလမတိုင်မီတွင် အောက်တွင်ဖော်ပြထားသည်တို့ကို ဤရုံးသို့ပေးပို့ပါရန် အကြောင်းကြားပါသည်။

၂။ ဤအကြောင်းကြားစာအတိုင်း လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၀ နှင့် ၇၃ တို့အရ ဒဏ်ကြေးငွေတပ်ရိုက်ခြင်းနှင့် ပုဒ်မ ၇၈ အရ အရေးယူခြင်းတို့ကို ခံရဖွယ်ရှိကြောင်း အသိပေးအပ်ပါသည်။

ပေးပို့ရန် သတင်းအချက်အလက်စာရွက်စာတမ်းများ



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး